

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(၀၀)-၀၂-၀၇

**အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၄၊ ပုဒ်မခွဲ (ခ)အရ ဝင်ငွေခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်
လျှောက်ထားချက်အပေါ် ပေးဆောင်ရမည့်အစီအစဉ်များ အကြောင်းကြားစာ**

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ လူကြီးမင်း၏ ----- လုပ်ငန်းမှ ----- အခွန်ကာလအတွက် ကျသင့်သော ဝင်ငွေခွန်ကို ပေးဆောင်ရန်သတ်မှတ်ထားသည့်နေ့ရက်ထက်ကျော်လွန်၍ တိုးမြှင့်ခွင့်ပြုလိုက်သည်။

၂။ ပေးဆောင်ရမည့်အခွန်ငွေများမှာအောက်ပါအတိုင်းဖြစ်သည်-

(က) ဒဏ်ကြေးငွေများ - ----- ကျပ်၊

(ခ) အတိုး - ----- ကျပ်၊

(ဂ) အခွန်ပမာဏ - ----- ကျပ်၊

ပေးဆောင်ရမည့်အခွန်ငွေစုစုပေါင်း - ----- ကျပ်၊

၃။ အထက်ဖော်ပြပါ ပေးဆောင်ရမည့်အခွန်ငွေစုစုပေါင်းကို (- -) ရက်နေ့တွင် နောက်ဆုံးထားပေးဆောင်ရန် ရက်တိုးမြှင့် သတ်မှတ်ပေးလိုက်သည်။

သို့မဟုတ်

၄။ ပေးဆောင်ရမည့် အခွန်ငွေပမာဏကို အောက်ပါအစီအစဉ်အတိုင်း အရစ်ကျ ပေးဆောင်စေလိုက်သည် -

(က) ပထမအရစ် (ဒဏ်ကြေးငွေနှင့်အတိုးအပါအဝင် အခွန်ငွေပေါင်း -----/-) အား

(- -) ရက်နေ့၊

(ခ) ဒုတိယအရစ် (အခွန်ပမာဏ-----/-)အား (- -)

ရက်နေ့၊

(ဂ) တတိယအရစ် (အခွန်ပမာဏ-----/-)အား (- -) ရက်နေ့။

၅။ လူကြီးမင်း၏ လျှောက်ထားချက်အရ အခွန်ပေးဆောင်ရန် တိုးမြှင့်သတ်မှတ်ပေးသည့် နေ့ရက်တွင် မပျက်မကွက် ပေးဆောင်ရမည်။ အခွန်ပေးဆောင်ရန် တိုးမြှင့်သတ်မှတ်ပေးထားသည့်ရက်အတွင်း ပေးဆောင်ရန်ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (င) အရ ပေးသွင်းရန်ရှိသည့် အခွန်အားလုံးကို ချက်ချင်းပေးသွင်းရမည်ဖြစ်သည့်အပြင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄ အရ ဒဏ်ကြေးငွေတပ်ရိုက်ခြင်း ခံရမည်ဖြစ်ပါသည်။

(ငွေသွင်းချလန်များ ပူးတွဲပေးပို့ပါသည်။)



တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

မိတ္တူကို

ရုံးလက်ခံ